

4 ὅτι πᾶν τὸ γεγεννημένον ἐκ τοῦ Θεοῦ,
 အဘယ်ကကြောင့်ဆိုသော် ၎င်းတို့သည်-သော -သော မွေးဖွားခြင်း-ခံ-ရ-သော -မှ -၏ ဘုရားသခင်
[G3754](#) [G3956](#) [G3588](#) [G1080](#) [G1537](#) [G3588](#) [G2316](#)

νικῆ τὸν κόσμον; καὶ αὐτὴ ἐστὶν ἡ νίκη ἡ
 အောင်နိုင်၏ -သော လောက-ကို နှင့် ဤသည် ဖြစ်၏ -သော အောင်နိုင်ခြင်း -သော
[G3528](#) [G3588](#) [G2889](#) [G2532](#) [G3778](#) [G1510](#) [G3588](#) [G3529](#) [G3588](#)

νικήσασα τὸν κόσμον -- ἡ πίστις ἡμῶν.
 အောင်နိုင်ခဲ့သော -သော လောက-ကို -သော ယုံကြည်ခြင်း ငါတို့၏
[G3528](#) [G3588](#) [G2889](#) [G3588](#) [G4102](#) [G1473](#)

ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်း အကကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပတည်း။

5 τίς ἔστιν ὁ νικῶν τὸν κόσμον, εἰ μὴ
 မည်သူ -သော်လည်း ဖြစ်သနည်း -သောသူ အောင်နိုင်သော -သော လောက-ကို -သည် မှတ်စ်
[G5101](#) [G1161](#) [G1510](#) [G3588](#) [G3528](#) [G3588](#) [G2889](#) [G1487](#) [G3361](#)

ὁ πιστεύων ὅτι Ἰησοῦς ἐστὶν ὁ Υἱὸς τοῦ
 -သောသူ ယုံကြည်သော ဟူသော ယရု ဖြစ်တော်မူ၏ -သော သား-တော် -၏
[G3588](#) [G4100](#) [G3754](#) [G2424](#) [G1510](#) [G3588](#) [G5207](#) [G3588](#)

Θεοῦ?
 ဘုရားသခင်၏
[G2316](#)

ယရုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတစ်ပါး၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း။

6 οὐτός ἐστιν ὁ ἐλθὼν δι' ὕδατος καὶ αἵματος, Ἰησοῦς
 ဤသူ ဖြစ်တော်မူ၏ -သောသူ ကလာ-သော -အားဖြင့် ရေ နှင့် သွေး ယရု
[G3778](#) [G1510](#) [G3588](#) [G2064](#) [G1223](#) [G5204](#) [G2532](#) [G0129](#) [G2424](#)

Χριστός; οὐκ ἐν τῷ ὕδατι μόνον, ἀλλ' ἐν τῷ ὕδατι καὶ
 ခရစ်တော် မ- -၌ -၌-သော ရေ တည်း-၌-မှာ သို့သော် -၌ -၌-သော ရေ-၌ နှင့်
[G5547](#) [G3756](#) [G1722](#) [G3588](#) [G5204](#) [G3440](#) [G0235](#) [G1722](#) [G3588](#) [G5204](#) [G2532](#)

ἐν τῷ αἵματι. καὶ τὸ Πνεῦμα ἐστὶν τὸ μαρτυροῦν,
 -၌ -၌-သော သွေး-၌ နှင့် -သော ဝိညာဉ်-တော် ဖြစ်တော်မူ၏ -သော သက်သေ-ခံ-သော
[G1722](#) [G3588](#) [G0129](#) [G2532](#) [G3588](#) [G4151](#) [G1510](#) [G3588](#) [G3140](#)

ὅτι τὸ Πνεῦμα ἐστὶν ἡ ἀλήθεια.
 အဘယ်ကကြောင့်ဆိုသော် -သော ဝိညာဉ်-တော် ဖြစ်တော်မူ၏ -သော သမ္မာ-တရား
[G3754](#) [G3588](#) [G4151](#) [G1510](#) [G3588](#) [G0225](#)

ထိုသခင်ကား၊ ရအေးဖြင့်၊ အသွေးအားဖြင့်၊ ကလာသောသူတည်းဟူသော ယရုခရစ် ပတည်း။ ရအေးဖြင့်သာမဟုတ်၊ ရအေးဖြင့်၊ အသွေးအားဖြင့်၊ ကလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။

7 ὅτι τρεῖς εἰσιν οἱ μαρτυροῦντες {εν τῷ
 အဘယ်ကခြံငုံဆိုသော် သုံး-ယောက် ဖြစ်-ကခြံ၏ -သော သက်သေ-ခံ-သော-သူ-များ -၌ -၌-သော
[G3754](#) [G5140](#) [G1510](#) [G3588](#) [G3140](#) [G1722](#) [G3588](#)

οὐρανῶν· ὁ πατήρ, ὁ λόγος, καὶ τὸ Ἅγιον Πνεῦμα-- καὶ
 ကောင်း-၌ -သော ခမည်း-တော် -သော နှုတ်-ကား နှင့် -သော သန့်ရှင်း-သော ဝိညာဉ်-တော် နှင့်
[G3772](#) [G3588](#) [G3962](#) [G3588](#) [G3056](#) [G2532](#) [G3588](#) [G0040](#) [G4151](#) [G2532](#)

οὐτοί· οἱ τρεῖς, ἔν ἐισυ}·
 ဤ-သုံး-ယောက် -သော သုံး-ယောက် တစ်-ခု ဖြစ်-ကခြံ၏
[G3778](#) [G3588](#) [G5140](#) [G1520](#) [G1526](#)

သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တလုံးတဝတည်း ဖြစ်တော်မူ၏။

8 τὸ Πνεῦμα, καὶ τὸ ὕδωρ, καὶ τὸ αἶμα-- καὶ οἱ τρεῖς
 -သော ဝိညာဉ်-တော် နှင့် -သော ရေ နှင့် -သော သွေး နှင့် -သော သုံး-ယောက်
[G3588](#) [G4151](#) [G2532](#) [G3588](#) [G5204](#) [G2532](#) [G3588](#) [G0129](#) [G2532](#) [G3588](#) [G5140](#)

εἶς τὸ ἔν ἐισιν.
 -သို့ -သော တစ်-ခု ဖြစ်-ကခြံ၏
[G1519](#) [G3588](#) [G1520](#) [G1510](#)

မမြက်ပြီပင်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါး တို့သည် တညီတညွတ်တည်းဖြစ်၏။

9 εἰ τῆν μαρτυρίαν τῶν ἀνθρώπων λαμβάνομεν, ἢ μαρτυρία
 -သည် -သော သက်သေ-ခံ-ခင်း-ကို -၏ လူ-များ-၏ လက်-ခံ-ကခြံလျှင် -သော သက်သေ-ခံ-ခင်း
[G1487](#) [G3588](#) [G3141](#) [G3588](#) [G0444](#) [G2983](#) [G3588](#) [G3141](#)

τοῦ Θεοῦ μεῖζων ἐστίν· ὅτι αὐτη ἐστίν ἢ
 -၏ ဘုရားသခင်-၏ ကြီးမြတ်-သည် ဖြစ်-၏ အဘယ်ကခြံငုံဆိုသော် ဤ-သည် ဖြစ်-၏ -သော
[G3588](#) [G2316](#) [G3173](#) [G1510](#) [G3754](#) [G3778](#) [G1510](#) [G3588](#)

μαρτυρία τοῦ Θεοῦ, ὅτι μεμαρτύρηκεν περὶ τοῦ Υἱοῦ
 သက်သေ-ခံ-ခင်း -၏ ဘုရားသခင်-၏ ဟူ-သော သက်သေ-ခံ-တော်-မူ-ပုံ -အတွက် -၏ သား-တော်
[G3141](#) [G3588](#) [G2316](#) [G3754](#) [G3140](#) [G4012](#) [G3588](#) [G5207](#)

αὐτοῦ.
 ကိုယ်-တော်-၏
[G0846](#)

လူ၏သက်သေကိုယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကိုသာ၍ ယုံဘွယ်ရာအကခြင်းရှိ၏။ ယခုဆိုခဲ့ပါပြီသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကခြင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း။

10 ὁ πιστευῶν εἰς τὸν Υἱὸν τοῦ Θεοῦ, ἔχει τὴν
 -သေ-သူ ယုံကြည်-သေ -သို့ -သေ သား-တော် -၏ ဘုရားသခင်-၏ ရှိ-၏ -သေ
[G3588](#) [G4100](#) [G1519](#) [G3588](#) [G5207](#) [G3588](#) [G2316](#) [G2192](#) [G3588](#)

μαρτυρίαν ἐν αὐτῷ; ὁ μὴ πιστευῶν τῷ Θεῷ,
 သက်သေ-ခံ-ခင်းကို -၌ သူ-၌ -သေ-သူ မ- ယုံကြည်-သေ -၌-သေ ဘုရားသခင်-ကို
[G3141](#) [G1722](#) [G0848](#) [G3588](#) [G3361](#) [G4100](#) [G3588](#) [G2316](#)

ψέυστην παροίηκεν αὐτόν, ὅτι οὐκ ἐπίστευκεν εἰς τὴν
 လိမ်-ညာ-သူ ဖြစ်-စေ-ပီ ကိုယ်-တော်-ကို အဘယ်ကခြံ့ဆိုသော် မ- ယုံကြည်-ခံ-ပီ -သို့ -သေ
[G5583](#) [G4160](#) [G0846](#) [G3754](#) [G3756](#) [G4100](#) [G1519](#) [G3588](#)

μαρτυρίαν ἣν μεμαρτύρηκεν ὁ Θεὸς, περὶ τοῦ Υἱοῦ
 သက်သေ-ခံ-ခင်းကို သည် သက်သေ-ခံ-တော်-မူ-ပီ -သေ ဘုရားသခင် -အတွက် -၏ သား-တော်
[G3141](#) [G3739](#) [G3140](#) [G3588](#) [G2316](#) [G4012](#) [G3588](#) [G5207](#)

αὐτοῦ.
 ကိုယ်-တော်-၏
[G0846](#)

ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူသည်၊ မိမိအထံ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊
 ဘုရားသခင်ကို မုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်သည် မိမိသားတော်၏အကခြံင်းမှာ
 သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။

11 καὶ αὕτη ἐστὶν ἡ μαρτυρία, ὅτι ζῶν αἰώνιον ἔδωκεν
 နှင့် ဤ-သည် ဖြစ်-၏ -သေ သက်သေ-ခံ-ခင်း ဟူ-သေ အသက် ထာဝရ-သေ ပေး-တော်-မူ-ပီ
[G2532](#) [G3778](#) [G1510](#) [G3588](#) [G3141](#) [G3754](#) [G2222](#) [G0166](#) [G1325](#)

«ὁ Θεὸς», ἡμῖν καὶ αὕτη ἡ ζῶν ἐν τῷ Υἱῷ
 -သေ ဘုရားသခင် ငါတို့-အား နှင့် ဤ-သည် -သေ အသက် -၌ -၌-သေ သား-တော်-၌
[G3588](#) [G2316](#) [G1473](#) [G2532](#) [G3778](#) [G3588](#) [G2222](#) [G1722](#) [G3588](#) [G5207](#)

αὐτοῦ ἐστίν.
 ကိုယ်-တော်-၏ ဖြစ်-၏
[G0846](#) [G1510](#)

သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ၍၊ ထိုအသက်သည်လည်း
 သားတော်၌ပါ၏။

12 ὁ ἔχων τὸν Υἱὸν, ἔχει τὴν ζωὴν: ὁ μὴ ἔχων
 -သေ-သူ ရှိ-သေ -သေ သား-တော်-ကို ရှိ-၏ -သေ အသက်-ကို -သေ-သူ မ- ရှိ-သေ
[G3588](#) [G2192](#) [G3588](#) [G5207](#) [G2192](#) [G3588](#) [G2222](#) [G3588](#) [G3361](#) [G2192](#)

τὸν Υἱὸν τοῦ Θεοῦ, τὴν ζωὴν οὐκ ἔχει.
 -သေ သား-တော် -၏ ဘုရားသခင်-၏ -သေ အသက်-ကို မ- ရှိ-ပေ
[G3588](#) [G5207](#) [G3588](#) [G2316](#) [G3588](#) [G2222](#) [G3756](#) [G2192](#)

သားတော်ကိုရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကို မရသောသူမူကား အသက်ကိုမရ။

13 Ταῦτα ἔγραψα ὑμῖν ἵνα εἰδῆτε ὅτι ζῶσιν ἔχετε
 ገብ-အရာ-များ-ကို ရေး-ခဲ-ပီ သင်တို့-အား -ဖို့ သိ-ကပြမည် ဟူ-သော အသက် ရှိ-ကပြ၏
 G3778 G1125 G4771 G2443 G1492 G3754 G2222 G2192

αἰώνιον, τοῖς πιστεύουσιν εἰς τὸ ὄνομα τοῦ Υἱοῦ τοῦ
 ထာဝရ-သော -သော ယုံကြည်-သော-သူ-များ-အား -သို့ -သော နာမ -၏ သား-တော် -၏
 G0166 G3588 G4100 G1519 G3588 G3686 G3588 G5207 G3588

Θεοῦ, <καὶ ἵνα πιστεύητε εἰς τὸ ὄνομα τοῦ υἱοῦ τοῦ
 ဘုရားသခင်-၏ နှင့် -ဖို့ ယုံကြည်-ကပြမည် -သို့ -သော နာမ -၏ သား-တော် -၏
 G2316 G2532 G2443 G4100 G1519 G3588 G3686 G3588 G5207 G3588

θεοῦ>.
 ဘုရားသခင်-၏
 G2316

ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။

14 Καὶ αὕτη ἐστὶν ἡ παρρησία ἣν ἔχομεν πρὸς αὐτόν, ὅτι
 နှင့် ဤ-သည် ဖြစ်-၏ -သော ရဲရင့်-ခြင်း သည် ရှိ-ကပြ၏ -သို့ ကိုယ်-တော်-ကို ဟူ-သော
 G2532 G3778 G1510 G3588 G3954 G3739 G2192 G4314 G0846 G3754

ἐάν τι αἰτώμεθα κατὰ τὸ θέλημα αὐτοῦ, ἀκούει
 -သည် တစ်-စုံ-တစ်-ခု တောင်း-လျှင် -အလိုက် -သော အလိုတော် ကိုယ်-တော်-၏ နားထောင်-တော်-မှု-၏
 G1437 G5100 G0154 G2596 G3588 G2307 G0846 G0191

ἡμῶν.
 ငါတို့-၏
 G1473

ငါတို့သည် ဘုရားသခင်အထံတော်၌ ရဲရင့်ခြင်း အကခြင်းဟူမူကား၊ ငါတို့သည်အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။

15 καὶ ἐάν οἴδαμεν ὅτι ἀκούει ἡμῶν, οἶ ἐάν αἰτώμεθα,
 နှင့် -သည် သိ-ကပြ၏ ဟူ-သော နားထောင်-တော်-မှု-၏ ငါတို့-ကို သည် -သည် -သည် တောင်း-လျှင်
 G2532 G1437 G1492 G3754 G0191 G1473 G3739 G1437 G0154

οἴδαμεν ὅτι ἔχομεν τὰ αἰτήματα ἃ ἠτήκαμεν ἅπ’
 သိ-ကပြ၏ ဟူ-သော ရှိ-ကပြ၏ -သော တောင်း-ခံ-များ-ကို သည် တောင်း-ခဲ-ပီ-ခြင်း -မှ
 G1492 G3754 G2192 G3588 G0155 G3739 G0154 G0575

αὐτοῦ.
 ကိုယ်-တော်-ထံ-မှ
 G0846

ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟုသိရက၏။

16 Ἐάν τις ἴδῃ τὸν ἀδελφὸν αὐτοῦ ἁμαρτάνοντα ἁμαρτίαν
 -သည် တစ်-စုံ-တစ်-ယောက် မြင်-လျှင် -သော ညီအစ်-ကို သူ-၏ အပစ်-ကျုံး-လွန်-သော အပစ်-ကို
 G1437 G5100 G3708 G3588 G0080 G0846 G0264 G0266

μὴ πρὸς θάνατον, αἰτήσῃ, καὶ δώσῃ αὐτῷ ζῆλον -- τοῖς
 မ- -သို့ သခေငြီး တောင်း-လိမ့်-မည် နှင့် ပေး-လိမ့်-မည် သူ-အား အသက်-ကို -သော
 G3361 G4314 G2288 G0154 G2532 G1325 G0846 G2222 G3588

ἁμαρτάνουσιν μὴ πρὸς θάνατον. ἔστιν ἁμαρτία πρὸς θάνατον;
 အပစ်-ကျုံး-လွန်-သော-သူ-များ-အား မ- -သို့ သခေငြီး ရှိ-၏ အပစ် -သို့ သခေငြီး
 G0264 G3361 G4314 G2288 G1510 G0266 G4314 G2288

οὐ περὶ ἐκείνης λέγω ἵνα ἔρωτήσῃ.
 မ- -အတွက် ထို-အရာ-၏ ပြော-၏ -ဖို့ တောင်း-လိမ့်-မည်
 G3756 G4012 G1565 G3004 G2443 G2065

ညီအစ်ကိုချင်းသည် သပေဖြစ်သင့်သောဒုစရိုက်ကို ပြုမြဲသည်ကို တစုံတယောက်သောသူသည် မပြုလျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သပေဖြစ်ကို မပြုသောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သပေဖြစ်သင့်သောဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပစ်ကို လွတ်စေခြင်းငှါ ဆုတောင်း ရမည်ဟုငါမဆို။

17 πᾶσα ἀδικία ἁμαρτία ἔστιν; καὶ ἔστιν ἁμαρτία οὐ πρὸς θάνατον.
 ခပ်သိမ်း-သော မတရား-ခင်း အပစ် ဖြစ်-၏ နှင့် ရှိ-၏ အပစ် မ- -သို့ သခေငြီး
 G3956 G0093 G0266 G1510 G2532 G1510 G0266 G3756 G4314 G2288

မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သပေဖြစ်သင့်သောဒုစရိုက်ရှိ၏။

18 Οἶδαμεν ὅτι πᾶς ὁ γεγεννημένος ἐκ τοῦ Θεοῦ
 သိ-ကပြ၏ ဟူ-သော ခပ်သိမ်း-သော -သော-သူ မွေးဖွား-ခင်း-ခံ-ရ-သော-သူ -မှ -၏ ဘုရားသခင်
 G1492 G3754 G3956 G3588 G1080 G1510 G0266 G1537 G3588 G2316

οὐχ ἁμαρτάνει, ἀλλ' ὁ γεννηθείς ἐκ τοῦ Θεοῦ
 မ- အပစ်-ကျုံး-လွန်-ပေ သို့သော် -သော-သူ မွေးဖွား-ခင်း-ခံ-ရ-သော-သူ -မှ -၏ ဘုရားသခင်
 G3756 G0264 G0235 G3588 G1080 G1537 G3588 G2316

τηρεῖ αὐτόν, καὶ ὁ πονηρὸς οὐχ ἄπτεται αὐτοῦ.
 စောင့်-ရှောက်-၏ ကိုယ်-တော်-ကို နှင့် -သော မောက်-သော-သူ မ- ထိ-နိုင်-ပေ ကိုယ်-တော်-ကို
 G5083 G0846 G2532 G3588 G4190 G3756 G0680 G0846

ဘုရားသခင်၏သားဖြစ်သူသည် သူတို့သည် ဒုစရိုက်ကိုမပြုတ်သည်ကို ငါတို့သိက၏။ ဘုရားသခင် ဖြစ်ဘူးစတော်မူသောသူသည်၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့်၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ။

19 οἶδαμεν ὅτι ἐκ τοῦ Θεοῦ ἔσμεν, καὶ ὁ κόσμος ὅλος,
 သိ-ကပြ၏ ဟူ-သော -မှ -၏ ဘုရားသခင် ဖြစ်-ကပြ၏ နှင့် -သော လောက တစ်ခုလုံး
 G1492 G3754 G1537 G3588 G2316 G1510 G2532 G3588 G2889 G3650

ἐν τῷ πονηρῷ κεῖται.
 -၌ -၌-သော မောက်-သော-သူ-၌ တည်-ရှိ-၏
 G1722 G3588 G4190 G2749

ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏လက်၌ ရှိကပြည်ကို၎င်း ငါတို့သိက၏။

20 οἶδαμεν δὲ ὅτι ὁ Υἱὸς τοῦ Θεοῦ ἦκει, καὶ
 သိ-ကပြီ၏ -သော်လည်း ဟူ-သော -သော သား-တော် -၏ ဘုရားသခင် ကြွလာ-ပုံ နှင့်
[G1492](#) [G1161](#) [G3754](#) [G3588](#) [G5207](#) [G3588](#) [G2316](#) [G2240](#) [G2532](#)

δὲ δὴ κεν ἦμῃν διάνοιαν, ἵνα γινώσκωμεν τὸν ἀληθινόν; καὶ
 ပေး-တော်-မူ-ပုံ ငါတို့-အား ဇာန်-ပညာ-ကို -ဖို့ သိ-ကပြီမည် -သော မှန်-ကန်-သော-သူ-ကို နှင့်
[G1325](#) [G1473](#) [G1271](#) [G2443](#) [G1097](#) [G3588](#) [G0228](#) [G2532](#)

ἐσμὲν ἐν τῷ ἀληθινῷ, ἐν τῷ Υἱῷ αὐτοῦ,
 ဖြစ်-ကပြီ၏ -၌ -၌-သော မှန်-ကန်-သော-သူ-၌ -၌ -၌-သော သား-တော်-၌ ကိုယ်-တော်-၏
[G1510](#) [G1722](#) [G3588](#) [G0228](#) [G1722](#) [G3588](#) [G5207](#) [G0846](#)

Ἰησοῦ Χριστῷ. οὗτός ἐστιν ὁ ἀληθινὸς Θεὸς, καὶ ζῶν
 ယရှေ ခရစ်တော်-၌ ဤ-သူ ဖြစ်-တော်-မူ-၏ -သော မှန်-ကန်-သော ဘုရားသခင် နှင့် အသက်
[G2424](#) [G5547](#) [G3778](#) [G1510](#) [G3588](#) [G0228](#) [G2316](#) [G2532](#) [G2222](#)

αἰώνιος.
 ထာဝရ-သော
[G0166](#)

ဘုရားသခင်၏သားတော်သည်ကကြွာ၍၊ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယရှေခရစ်၌၎င်းငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။

21 Τεκνία, φηλάξατε ἑαυτὰ ἀπὸ τῶν εἰδώλων. <Ἀμήν>
 သားငယ်-တို့-ဟူ စောင့်-ရှောက်-ကပြီလော့ ကိုယ်-ကိုယ်-ကို -မှ -သော ရုပ်-တု-များ အာ-မင်
[G5040](#) [G5442](#) [G1438](#) [G0575](#) [G3588](#) [G1497](#) [G0281](#)

ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြိုရှုဆင်ကပြော့။ ရှင်ယောဟန်ကြွဝါဒစာပဌမစောင်ပိုဒ်၏။